

ဖျောက်ဆိပ်မှုန်းတည် က၊ <phyaut hseit mun: te'> 缅甸泼水节后约140天昴星团处于天空正中

ဖျောက်ဆိပ်မှုန်းလွဲ က၊ <phyaut hseit mun: lwe:> 缅甸泼水节后约154天，昴星团开始转向西半天

ဖျောက်ပယ် က၊ <phyaut pe> 消除

ဖျောက်ဖျက် က၊ <phyaut phyet> ①消除，灭迹，消灭；ထိုမြင်ကွင်းကိုဖျက်စိထဲမှ ~ ဖြစ်ရနိုင်အောင်ရှိတော့သည်။ 这一情景无法从眼中消除掉。②杀掉，干掉；ရန်ငြိုးနှင့် ~ ရန်ကြံရွယ်၏။ 怀恨在心企图杀害(他) / ပိုးမွှားတို့ကို ~ ရန်ဆေးရည်ဖြန်းသည်။ 洒药水灭虫。③掩盖，遮掩；သူကလာဘ်စား၍အမှုကို ~ သည်။ 他受了贿把案子捂起来了。

ဖျောက်ဖျက် က၊ <phyaut phyin> (书) = ဖျောက်ဖျက်

ဖျောက်ဖြေ က၊ <phyaut phyei> 消除，解除(郁闷)；အပျင်းကို ~ သည်။ 解闷。 / မုန်းတီးစိတ်ကို ~ သည်။ 消除仇恨心理。

ဖျောက်လွှင့် က၊ <phyaut hlwin'> 消除，驱散；အလင်းရောင်သည်အမှောင်ထုကို ~ သည်။ 光明驱散了黑暗。

ဖျင် I န၊ <phyin> ①土布，粗布， ~ ဖိနပ် 土布鞋 / ~ အင်္ကျီ 土布衣服 / ~ လက် (古)土布衣袖 / ~ ဝတ်လုံ (古)(贵族)穿的土布长袍 ②(古)衣服 II က၊ <phyin> 砍平，削齐；သစ်တုံး ~ သည်။ 把砍倒的树木的树叶和根砍掉削平。 III န၊ <phyin> (古)丰盛的，大量的；မိုး ~ ~ ရွာ သည်။ 雨下得很大。

ဖျင်ကူးကစား က၊ <phyin ku: g-za:> (古)抽彩

ဖျင်ကြမ်း န၊ <phyin gyan:> 手工织土布，粗布； ~ စောင် 粗线毯

ဖျင်ထပ် က၊ <phyin htat> 穿缅甸王赏赐的衣服； ~ မင်္ဂလာ 缅甸王朝赏赐衣服的仪式

ဖျင်ပိုင်း န၊ <phyin bain:> 土布的布头

ဖျင်း I က၊ <phyin:> (用刨子刨之前)粗略地砍(木材)；အိမ်တိုင်များကိုအချောမရွေရသေးပါ။ အကြမ်းမျှသာ ~ ထားပုလိသေးသည်။ 柱子还没有刨光，仅仅是粗略砍了一下。 II န၊ <phyin:> 无用的，低劣的，愚笨的；ဥာဏ် ~ သည်။ 愚笨。 / လူ ~ လူညံ့ 笨伯 / ဝမ်း ~ ဝမ်း 瘪谷

ဖျင်းချာ န၊ <phyin: khya> 低劣，拙劣

ဖျင်းပုံဖျင်းလက် န၊ <phyin: bon phyin: let> 顽劣的样子，低劣的样子；မင်းညီ ~ မျိုးနွဲ့စွဲမှမဟုတ်ပါဘူးကွာ။ 像你弟弟那样差劲的人是找不到对象的。

ဖျင်းမကြီး န၊ <phyin: ma' gyi:> (多种稻谷混在一起的) 混合稻

ဖျင်းရွှေ က၊ <phyin: ywei> 粗刨

ဖျင်းသောင်း န၊ <phyin: thaun:> 不孕，不结果实；ဝမ်း ~ သည်။ 稻子不结谷粒。

ဖျင်းသောင်းဖျင်းသွံ က၊ <phyin: thaun: phyin: thun> 庄

稼长得差；မျိုးစေ့များသည် ~ ဖြစ်နေသည်။ 种子很差。

ဖျင်းသွန်း န၊ <phyin: thon:> 低劣，消失； ~ တဲ့မျိုးစေ့ 发育不良的种子，秕子

ဖျင်းသိမ် န၊ <phin: thein> 卑劣，庸俗； ~ သောစကားကိုမပြောသင့်။ 不应讲庸俗的话。

ဖျင်းသွံ န၊ <phin: thun/ phyin: thun> 卑劣的，劣等的； ~ သောစပါးများ 秕谷 / စာရိတ္တ ~ သောသူ 品质卑劣的人

ဖျင်းသွမ်း န၊ <phyin: thun:> 卑劣，恶劣

ဖျင်းအ န၊ <phyin: a'> 拙劣，笨拙

ဖျောင်းပျ က၊ <phyaun: phya'> ①说服 ②劝导，诱导；ဒီလိုမလုပ်ဖို့သူ့ကို ~ လိုက်ပါ။ 劝他不要这样做。

ဖျင် က၊ <phyit> 捏，扼，掐；လက်နှင့် ~ သည်။ 用手捏。 / လည်ကို ~ သည်။ 掐住脖子。

ဖျင်ညှပ် I က၊ <phyit hnyit> 捏，扼，掐，挤(出)；လည်ပင်းကို ~ သည်။ 掐住脖子。 II က၊ <phyit hnyit> ①勉强地；စိတ်မပါတပါနဲ့အလုပ်ကိုမနဲ့ ~ လုပ်ကိုင်ရတယ်။ 心不在焉地勉强干着。 ②硬逼着，强制； ~ ခိုင်းတော့မှသူ့သွားတယ်။ 硬逼着他才去。 / အခွန်အကောက်တော် ~ ကောက်ခံသည်။ 横征暴敛。

ဖျင်တီးဖျင်တောက် က၊ <byit ti: byit taut> = ဖျင်တောက်ဖျင်တောက်

ဖျင်တောက်ဖျင်တောက် က၊ <byit taut byit taut> 唠唠叨叨，絮絮叨叨； ~ မလုပ်ပါနဲ့။ 别唠叨！ / ~ နှင့်ရေရွတ်နေသည်။ 唠唠叨叨地埋怨着。

ဖျင်ဖျင် မသ၊ <phyit phyt> 噼噼啪啪； ~ လောင်သည်။ 噼噼啪啪地燃烧着。

ဖျင် က၊ <phyin> ①砍平，削齐，也写做 ဖျင် ②分析，评判 ③排解，劝解，调解；ရန်ဖြစ်နေကြတာကိုသွား ~ လိုက်ပါ။ 给(他们)劝解劝解吧。 ④清理，解脱；ကြိုး ~ သည်။ 解开绳子。 / ရွပ်ထွေးနေသောချည်ခင်ကို ~ သည်။ 理清乱线团。

ဖျင်တား/ဖျင်တား က၊ <phyin ta:/phyin: ta:> 调停，排解

ဖျင်တက် က၊ <phyin twet> (罕)分析，判断

ဖျင်ပိုင်း က၊ <phyin pain:> 分析，判断；ပြဿနာကို ~ ဝေဖန်ဆုံးဖြတ်သင့်သည်။ 对问题必须进行分析研究然后做出决定。

ဖျင်ဖြေ က၊ <phyin phyei> = ဖျင်ဖြေ

ဖျင်း န၊ <phyin:> ①上釉的陶罐，缸 ②陶盆，陶罐 ③鼓胀病

ဖျင်းကနဲ က၊ <phyin: k-ne:> 热辣辣；ကျနေတဲ့တကိုယ်လုံး ~ ဖြစ်သွားတယ်။ 我全身感到热辣辣的。

ဖျင်းစွဲ န၊ <phyin: swe:> 患鼓胀病； ~ လေနာ 气鼓病 / ~ ရောဂါ 鼓胀病，血吸虫病

ဖျင်းပက်လက် န၊ <phyin: pet let> 宽口大陶盆，不带盖的陶罐